

အပြုတင် ကာ <a-pyit tin> 指责, 嘴怪, 责怪
အပြုဒေသ နဲ့ <a-pyit daw: tha'> (文章的)弊病, 缺点,
毛病, 缺陷
အပြုဝက် နဲ့ <a-pyit dan> 刑罚, 处罚, 处分
အပြုပေး ကာ <a-pyit pei:> 惩处, 判刑
အပြုပံ့ချု ကာ <a-pyit pon khya'> 将罪责全推在别人头上, 片面责怪
အပြုရှိ ကာ <a-kyit pyu'> ①犯罪: ဦးမျှ ~ သူကို၍မှုဆုံး
လေး။ 犯此等罪者给此等惩罚。② = အပြုယူ
အပြုပြော ကာ <a-pyit pyaw:> 责备, 责怪, 指责
အပြုထို ကာ <a-pyit pho'> ①归罪于, 归咎 ②指责, 斥责
အပြုစွဲ ကာ <a-pyit phwe'> 指责, 责备
အပြုယူ ကာ <a-pyit yu> 在意, 介意, 问罪, 见怪: ငင်ဗျား
~ သင်လဲရမှာပဲ။ 你要问罪, 我也只好受了。/ ဒို့လိုပုံမှာ
တဲ့အတွက်အပြုမယူပါနဲ့များ။ 我这样做, 请你不要见怪。
အပြုစု ကာ <a-pyit ya'> 被判罪, ဆောင်ဒဏ်သုံးနှစ် ~ သွား
တယ်။ 被判三年徒刑。
အပြုရောက် ကာ <a-pyit yaut> 受到惩罚: ဦးစွာသော ~
၍သောလောက်။ 受到严惩而死。
အပြုရှာ ကာ <a-pyit sha> 找碴儿, 挑刺儿, 挑毛病
အပြုရှိ ကာ <a-pyit shi'> 有罪, 有过错
အပြုလွတ် ကာ <a-pyit lut> 使无罪, 开脱: ~ အောင်လွှုံ
ပေးနိုင်သောလော်။ 能开脱吗?
အပြုလွတ် ကာ <a-pyit hlut> 宽恕, 免罪, 赦免
အပြုသင့် ကာ <a-pyit thin'> = အပြုရောက်
အပြုအနာ နဲ့ <a-pyit a-hsa> ①毛病, 缺点, 过失 ②瑕疵
အပြုအနာ နဲ့ <a-pyit a-na> ①缺点, 痘痘, 过失 ②瑕点
အပြုအနာအဆာ နဲ့ <a-pyit a-na a-hsa> ①缺点, 痘痘, 弊病: ~ များကိုဖော်ပြထား၏။ 揭露了弊病。②瑕疵: ~
ကင်းသောခိုန် 无瑕的钻石
အပြု၏ I နဲ့ <a-pyei'/a-pyi'> (长短、数量、容量等)不短缺,
满, 足数 II ကာဝါ <a-pyei'/a-pyi'> 满满, 整整:
ရေအိုထဲတွင်ရေ ~ ထည့်မထားခြေ။ 水罐中没灌满水。
အပြုအကား ကာဝါ <a-pyei' a-ka:/a-pyi' a-ka:> 满满地,
~ စားတယ်။ 吃得饱饱的。/ ~ သယ်ယူးသည်။ 装载得满满的。
အပြုအကျိုး ကာဝါ <a-pyei' a-kyat/a-pyi' a-kyat> 挤挤插
插; 满满当当
အပြုအစုံ ကာဝါ <a-pyei' a-son/a-pyi' a-son> 齐全; 详尽;
完美无缺: ထိုင်စာ ~ 详细地址
အပြုအနာက် ကာဝါ <a-pyei' a-hnet/a-pyi' a-hnet> 满满当
当: ပါးကျိုစဲ ~ ထည့်ထားတယ်။ 谷仓已装满。
အပြုအဖောက် ကာဝါ <a-pyei' a-maut> 满满,(东西装得)

冒尖: ထမင်းကိပ်နဲ့ကန်ထဲ ~ ထည့်သည်။ 碗里的饭盛得冒了尖。

အပြည့်အလှမ်း: ကဝါ <a-pyei' a-shan:> = အပြည့်အမောက် အပြည့်အဝ ကဝါ <a-pyei' a-wa'/ a-pyi' a-wa'> 充分 အပြည့်အသိပ် ကဝါ <a-pyei' a-theit/ a-pyi' a-theit> (塞得) 紧梆梆地, 实实地: သောွှေ့ထဲ ~ ထည့်ထားသည်။ 箱子里塞得实实的。

အပြည်ပြည်ဆိုင်ရာ စောင် <a-pyi byi hsain ya> 国际的: ~ ပ်လယ် 公海 / ~ ဧရာဝတီ 国际水域

အပြည်ပြည်ထောင် နဲ့ <a-pyi byi daun> 各国

အပြည်ပြည်အတိုင်းတိုင်: နဲ့ <a-pyi byi a-tain: dain:> 各国

အပြတ် I နဲ့ <a-pyat> ①零头儿, 断块: ချော်မျင် ~ တွေ 短线头 / သစ်သား ~ ကလေးတွေ 木头块 ②断绝(关系): ငါ့ကေားနားမထောင်ယ်မင်းနဲ့တို့ ~ ပဲ။ 不听我的话, 我就跟你一刀两断。③中断: ဆေး ~ မချော်မျင်။ 断了药不行。II ကဝါ <a-pyat> 完全, 彻底: ~ လုပ်သည်။ 做完, 做到底。/ ~ ပြောလိုက်သည်။ 讲定。/ ~ မပြောနဲ့။ 不要把话讲绝了。

အပြတ်ပြတ်အလပ်လပ် ကဝါ <a-pyat pyat a-lat lat> 青黄不接, 时断时续地: ဝားစရာသောက်စရာ ~ ဖြစ်နေတယ်။ 吃了上顿没下顿。

အပြတ်ရှင်း: ကူး <a-pyat shin:> ①全部了结, 清账: စာရင်း ~ သည်။ 算清账目。②(喻)置于死地

အပြတ်အတောက် နဲ့ <a-pyat a-taut> 残渣, 碎块: သစ်သား ~ တွေကိုထိမ်းထား။ 把碎木头收起来。

အပြတ်အသား ကဝါ <a-pyat a-tha:> 坚决, 明确, 断然

အပြတ်အသတ် ကဝါ <a-pyat a- that> ①明显地, 绝对的, ~ နှင့်တယ်။ 以压倒优势赢了。/ ~ ရှုံးတယ်။ 一败涂地。②全部, 彻底 ③殊死地, 激烈, 竭尽全力: အကြိုက် အနှစ် ~ တိုက်ခိုက်ကြသောတိုက်ပဲ့ကြီး 殊死的战斗

အပြုတ် I နဲ့ <a-pyout> 烹的食物: ကြော် ~ 煮鸡蛋 / ခေါ်ကြော် ~ 汤面 II ကဝါ <a-pyout> 彻底(摧垮): ရန် သူရေတပ်ကို ~ ပြုတ် ပစ်ရမည်။ 一定要把敌人的海军摧毁掉。

အပြုတ်ချု ကူး <a-pyout khya'> 打垮

အပြုတ်တိုက် ကူး <a-pyout tait> 打垮, 打倒, 推翻

အပြုတ်နှင့် ကူး <a-pyout hnan> 打垮

အပြုန် နဲ့ <a-pyan'> 平面

အပြုန် နဲ့ <a-pyan> ①回来, 回转, 反过来, 返回, 回程: ရန် ကျွန်ုပ် ~ တွင် 在回仰光途中 ②反面: အကောင်း၏ ~ မှာ အသိုးအဆိုး၏ ~ မှာအကောင်း: 好的反面是坏, 坏的反面是好。③倍: ဒီတေားကြီးကိုတိတားထက် ~ joကြီးထား 这座桥比那座桥大二十倍。④相当于十個အကြံ長的時間: 几秒钟